

‘အကြမ်းမဖက်ရေး တမန်တော်’ သည် မဟတ္တမဂန္တီ၏ ရေပန်းအစားဆုံး ဖော်ပြချက် ဖြစ်နိုင်သော်လည်း ၎င်းမှာ အမှန်ကန်ဆုံး ဖြစ်ပါသလား။

ဂန္တီ၏တွေးခေါ်မှုဆိုင်ရာများကို သူ၏ တစ်သက်တာလုံး ဖော်ထုတ်တင်ပြနေသော သံအမတ်ဟောင်း Alan Nazareth သည် ဤစာအုပ်တွင် တော်လှန်ရေးသမားများအနေ ဖြင့် အကြမ်းဖက်လှုပ်ရှားမှုများထက် အသွင်ပြောင်း၍ ကြိုးစားခြင်းက များစွာသာလွန်ပုံ ကို အနက်ဖွင့်ဆိုထားသည်။

ဂန္တီ၏ အယူဝါဒ၏ အနှစ်သာရသည် ရှားပါးပြီး ထူးခြားသော အမှန်တရားနှင့် အကြမ်း မဖက်မှု ပေါင်းစပ်မှု— အကြမ်းဖက်မှုကို သည်းမခံနိုင်ခြင်းထက် တက်ကြွသော စိတ်အား ထက်သန်မှုနှင့် လမ်းကြောင်းပြောင်းလဲသည့် ချဉ်းကပ်မှုတစ်ခုဖြစ်သည်။ သူ၏ အကြီး မားဆုံး ဆောင်ရွက်ချက်မှာ အကြမ်းဖက်မှုကို ပုံဖော်ထားသည့် တော်လှန်ရေးသမား တစ်ယောက်၏ ကိုယ်ကျိုးစွန့်စိတ်ဓာတ်ကို လမ်းကြောင်းပြောင်းပြီး ဝိညာဉ်စွမ်းအား အဖြစ် ပြောင်းလဲခြင်းပင် ဖြစ်သည်။ ထိုအချက်ကပင် အိန္ဒိယကို လွတ်လပ်ရေးရစေရုံသာ မက ဥရောပနယ်ချဲ့စနစ်၏အကျိုးဆက် ကမ္ဘာတစ်ဝန်းတွင် အထင်ရှားဆုံးသော လူမှုရေး ပြုပြင်ပြောင်းလဲမှုများ၊ ပဒေသရာဇ်စနစ်နှင့် ကျွန်စနစ် ပပျောက်ရေးတွင် သူ၏အတွေး အခေါ်များသည် မကြုံစဖူးသော အတွေးအခေါ်တော်လှန်ရေးကို ဖြစ်ပေါ်စေ ခဲ့သည်။

ပညာရှင်ဆန်ပြီး တွေးခေါ်မြော်မြင်စရာအဖြစ် ဖတ်ရှုနိုင်သော ဤစာအုပ်သည် ဂန္တီ၏ အတွေးအမြင်နှင့် ၎င်း၏ ခေတ်ပြိုင်ဆက်စပ်မှုကို နားလည်မှုတွင် မြင်ကွင်းအသစ်များ ဖော်ဆောင်ပေးပါလိမ့်မည်။

(၁) တော်လှန်ရေးများ၊ ဘိုးဘွားစဉ်ဆက်များမှ မတူကွဲပြားမှုများ	၅
(၂) ဂန္တီ၏တော်လှန်ရေးအမြင်၊ တော်လှန်ရေးသဘောတရားနှင့် တော်လှန်ရေးကျင့်ထုံးများ	၁၉
(၃) ဂန္တီ၏တော်လှန်ရေးအမြင်များ၊ အယူအဆများနှင့် ကျင့်ဝတ်များအပေါ်တွင် သက်ရောက်မှုရှိနေသော စိတ်ခွန်အားယုံကြည်မှုများနှင့် အခြားသော ယုံကြည်မှု သက်ဝင်မှု အရင်းအမြစ်များ	၃၁
(၄) ဂန္တီလှုပ်ရှားဆောင်ရွက်ခဲ့သော ကမ္ဘာလုံးချီ လုပ်ဆောင်မှုများနှင့် အိန္ဒိယနိုင်ငံအတွက် လုပ်ဆောင်မှုများ	၃၇
(၅) ရှက်ရွံ့ကြောက်လန့်တတ်သော လူငယ်ဘဝမှ စိတ်ခွန်အားတော်လှန်မှုပြုသူအဖြစ် ဂန္တီ၏ပြောင်းလဲမှုများ	၄၁
(၆) စိတ်ခွန်အား၏ စွမ်းအင်နှင့် ထိရောက်သော အကျိုးတရားများ	၅၇
(၇) ဂန္တီ၏အောင်မြင်မှုများမှ တော်လှန်ရေး၏ သဘောသဘာဝ	၆၇
(၈) ဂန္တီ၏တော်လှန်ရေးဆိုင်ရာ ယုတ္တိဗေဒ၊ ကျင့်ထုံးများနှင့် အောင်မြင်မှုများအပေါ်သို့ ရှုမြင်ကြသော အကဲဖြတ်သုံးသပ်ချက်များ	၇၇
(၉) လူ့ဂုဏ်သိက္ခာကျင့်ဝတ်များကို အဆင့်မြင့် ပြည့်စုံမွေးဖွားစေသော စိတ်ခွန်အား အသိအမြင်အယူအဆများ	၈၃